

ယာယီတင်သွင်းခြင်း(Temporary Admission)

၁။ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၆/၂၀၁၆

ယာယီတင်သွင်းခြင်းဆိုသည်မှာသတ်မှတ်ကာလအတွင်းပြန်လည်တင်ပို့ရန် ရည်ရွယ်သောပစ္စည်းများအားအကောက်ခွန်နယ်မြေထဲသို့ တင်သွင်းလာရာတွင် အခြေအနေကိုလိုက်၍ အကောက်ခွန်နှင့် အခြားအခွန်အခများအားလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်းကင်းလွတ်ခွင့်ရစေသည့် အကောက်ခွန်ဆိုင်ရာလုပ်ထုံးလုပ်နည်းဖြစ်ပါသည်။ အဆိုပါပစ္စည်းများကိုသီးသန့်သတ်မှတ်ထားသောကိစ္စရပ်အတွက်သာ တင်သွင်းရမည်။ သတ်မှတ်သည့် အချိန်ကာလအတွင်းပြန်လည်တင်ပို့ရမည်။ ပြန်လည်တင်ပို့သည့် ပစ္စည်းသည် အသုံးပြုခြင်းကြောင့် မူလတန်ဖိုးအရည်အသွေးလျော့နည်းမှုမှအပအခြားပြုပြင် ပြောင်းလဲမှုများပြုလုပ်ထားခြင်းမရှိသော ပစ္စည်းများသာ ဖြစ်ရမည်။

၂။ ယာယီတင်သွင်းခွင့်ပြုသည့် ပစ္စည်းများ

အောက်ပါကိစ္စရပ်များနှင့် အကျုံးဝင်သောပစ္စည်းများအားယာယီတင်သွင်းခွင့်ပြုနိုင်ပါသည် -

- (က) ပြပွဲများ(Exhibitions)၊ ဈေးပွဲတော်များ(Fairs)၊အစည်းအဝေးများ (Meetings) နှင့် အလားတူကိစ္စရပ်များ(Similar Events)
- (ခ) လုပ်ငန်းသုံးပစ္စည်းကိရိယာများ (Professional Equipment)
(ယင်းပစ္စည်းများသည် ပြည်ပတွင်နေထိုင်သူတစ်ဦးတစ်ယောက်ကပိုင်ဆိုင်ရမည်။)
- (ဂ) စီးပွားရေးဆောင်ရွက်မှုနှင့် ဆက်နွယ်လျက် တင်သွင်းလာသည့် ကုန်ပစ္စည်းထည့်သိုသော ပစ္စည်းများ(Containers)၊ ပစ္စည်းတင်ဆောင်သည့်အခင်းပြားများ(Pallets)၊ ထုပ်ပိုးပစ္စည်းများ(Packing)၊ နမူနာပစ္စည်းများ(Samples)နှင့်အခြားပစ္စည်းများ(Other goods)
- (ဃ) စီးပွားရေးဆောင်ရွက်မှုနှင့် ဆက်နွယ်ခြင်းမရှိသောအခြားပစ္စည်းများ (Press or For Sound or Television Broadcasting eg., Fax, Typewriter, etc..)
- (င) ပညာရေး၊သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများ
- (စ) ခရီးသည်တစ်ကိုယ်ရေသုံးပစ္စည်းများ
- (ဆ) အားကစားဆိုင်ရာပစ္စည်းများ
- (ဇ) ခရီးသွားလုပ်ငန်းဆိုင်ရာကြော်ငြာများအတွက် တင်သွင်းလာသည့် ပစ္စည်းများ

- (ဈ) ဆေးပညာဆိုင်ရာ၊ ခွဲစိတ်မှုဆိုင်ရာ၊ ဓါတ်ခွဲစမ်းသပ်မှုဆိုင်ရာပစ္စည်းကိရိယာများ
- (ည) လူသားချင်းစာနာသည့် ရည်ရွယ်ချက်ဖြင့် တင်သွင်းလာသည့် ပစ္စည်းများ
- (ဋ) ယာယီတင်သွင်းခွင့်ရရှိသည့်ပစ္စည်းများကိုတင်ဆောင်လာသောရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းဆိုင်ရာသယ်ယူပို့ဆောင်ရေးယာဉ်များ (Means of Transport)
- (ဌ) သက်ရှိသတ္တဝါများ (Live animals)

၃။ အချိန်ကာလသတ်မှတ်ချက်

ယာယီတင်သွင်းလာသည့် ပစ္စည်းများနှင့်ပတ်သက်၍ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၅/၂၀၁၆)အရ တင်သွင်းသည့် ရည်ရွယ်ချက် အမျိုးအစားအလိုက် တင်သွင်းခွင့်ကာလခွဲခြားသတ်မှတ်ထားပါသည် -

- (က) ပြပွဲများ၊ အစည်းအဝေးများ၊ ကုန်စည်ပြပွဲများနှင့် အလားတူကိစ္စများအတွက် ယာယီတင်သွင်းလာသောပစ္စည်းများအားယာယီတင်သွင်းသည့်ကာလ(၃)လအထိခွင့်ပြုပါသည်။
- (ခ) Professional Equipments, Goods, Materials and Live Animals (ဥပမာ-ရုပ်/သံထုတ်လွှင့်ခြင်းဆိုင်ရာကိရိယာများ) စသည့် ပစ္စည်းများအတွက် ယာယီတင်သွင်းသည့်ကာလအား (၆)လအထိခွင့်ပြုပါသည်။
- (ဂ) Means of Transport, Other Professional Equipments (ဥပမာ-သယ်ယူပို့ဆောင်ရေးယာဉ်များ) အတွက် ယာယီတင်သွင်းသည့် ကာလအား (၁၂)လအထိခွင့်ပြုပါသည်။

၄။ အာမခံစပေါ်ငွေပေးသွင်းခြင်း

- (က) ယာယီတင်သွင်းခွင့်ရရှိသူများသည် ယာယီတင်သွင်းခွင့်ရရှိပါကတင်သွင်းယာဉ်/ပစ္စည်း၏ ကျသင့်မည့် အကောက်ခွန်ထက်မပိုသောငွေပမာဏကိုအာမခံစပေါ်ငွေအဖြစ် အကောက်ခွန်ဦးစီးဌာနသို့ ပေးသွင်းထားရမည်။
- (ခ) နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များ၏ ကိုယ်ပိုင်သုံးပစ္စည်းများ၊ ပြည်တွင်း၌ အသုံးပြုမည့် ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းဆိုင်ရာယာဉ်နှင့် သက်ဆိုင်ရာဌာန၏ထောက်ခံချက်/ခွင့်ပြုချက်ဖြင့် တင်သွင်းရမည့်ပစ္စည်းများအား ပြည်ဝင်ခွင့်ရသည့် ဗီဇာသက်တမ်းကာလအထိအာမခံစပေါ်ငွေပေးသွင်းရန်မလိုဘဲခွင့်ပြုရမည်ဖြစ်သည်။

၅။ ယာယီတင်သွင်းခွင့်(Temporary Admission)ပြီးဆုံးခြင်း

ယာယီတင်သွင်းခွင့်ပြုခြင်းကိစ္စသည် အောက်ပါ အခြေအနေများတွင် ပြီးဆုံးစေရမည် -

- (က) ယာယီတင်သွင်းသည့်ပစ္စည်းများပြန်လည်တင်ပို့သည့်အခါတွင်လည်းကောင်း၊
- (ခ) ယာယီတင်သွင်းခြင်းလုပ်ငန်းစဉ်မှ အခြားလုပ်ငန်းစဉ်တစ်ခု(ဥပမာ- Home Consumption, Drawback, Transit)သို့ ပြင်ဆင်ပြောင်းလဲသည့်အခါတွင်လည်းကောင်းယာယီတင်သွင်းခြင်းပြီးဆုံးသည်ဟုသတ်မှတ်သည်။

၆။ အာမခံစပေါ်ငွေပြန်လည်ထုတ်ပေးခြင်း

ယာယီတင်သွင်းသည့်ပစ္စည်းများအားပြန်လည်တင်ပို့ပြီးပါကမူလပေးသွင်းထားသောအာမခံစပေါ်ငွေကိုထုတ်ယူခွင့်ပြုရန် တစ်နှစ်အတွင်း လျှောက်ထားလာပါကပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။

၇။ Temporary Admission ဖြင့် ဆောင်ရွက်မှုလုပ်ငန်းစဉ်

- (က) စည်းကြပ်အရာရှိမှတစ်ဆင့် တာဝန်ခံ၊ ညွှန်ကြားရေးမှူးထံသို့ Section (29) ကျင့်သုံး၍ စစ်ဆေးခွင့်ပြုပါရန် ခွင့်ပြုချက်ရယူရပါသည်။
- (ခ) ခွင့်ပြုချက်ရရှိပါကသက်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်ကုန်လှောင်ရုံ၌ Section (29) ဖြင့် စစ်ဆေးရမည်ဖြစ်သည်။
- (ဂ) Section (29) ဖြင့် စစ်ဆေးပြီးပါကတန်ဖိုးသတ်မှတ်ရန်အတွက် Valuation Section သို့ပေးပို့ရပါသည်။
- (ဃ) Value သတ်မှတ်ချက်ရရှိပါက Value သတ်မှတ်ချက်နှင့်အတူ EO Note down၊ ဓါတ်ပုံမှတ်တမ်းများအား TA Appraiser ထံသို့ ပြန်လည်တင်ပြရပါမည်။
- (င) TA Appraiser မှ TA Deposit ပေးဆောင်နိုင်ရန်အတွက် ကျသင့် အကောက်ခွန်အား တွက်ချက်၍ တာဝန်ခံမှတစ်ဆင့် ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ထံသို့ TA Deposit ကောက်ခံ၍ TA ခွင့်ပြုပေးနိုင်ပါရန် ခွင့်ပြုမိန့် တောင်းခံရပါသည်။
- (စ) ခွင့်ပြုမိန့်ရရှိပါက TA Sr No.ရယူ၍ ကျသင့်အကောက်ခွန်အား Deposit အဖြစ် ပေးဆောင်၍ သက်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်ကုန်လှောင်ရုံ၌ ပစ္စည်းထုတ်ယူခွင့်ပြုမည်ဖြစ်ပါသည်။
- (ဆ) ပစ္စည်းထုတ်ယူပြီးပါကမူရင်းဖိုင်အား TA Section သို့ ပြန်လည်အပ်နှံရမည် ဖြစ်သည်။

၈။ MACCS စနစ်ဖြင့်ယာယီတင်သွင်းခြင်း(Temporary Admission) လုပ်ငန်းစဉ်

